

မာတိကာ

- + အမှာစာ
- + တတိယနားဖြင့် နားထောင်ခြင်း
- ၁။ မှတ်ဉာဏ်လှေကျင့်ခန်းများ
- ၂။ ရယ်လိုက်စမ်းပါ
- ၃။ ငြီးငွေ့စရာဘဝကို ပြောင်းပစ်လိုက်ပါ
- ၄။ အကြားအမြင်စွမ်းအင်
- ၅။ ပြည့်စုံအားရ ကိုယ့်ဘဝ
- ၆။ အချိန်ကာလသုံးပါးနှင့် ဆင်ခြင်တွေးတောမှု
- ၇။ အမှန်တရားတို့၏ ဖြစ်တည်ရာ
- ၈။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော
- ၉။ လှေလာစူးစမ်း လျှောက်မည့်လမ်း
- ၁၀။ စိတ်ကူးစိတ်သန်း အံ့ဘနန်း
- ၁၁။ စိတ်နှင့် ကိုယ်တွင်းစွမ်းအင် (၁)
- ၁၂။ စိတ်နှင့် ကိုယ်တွင်းစွမ်းအင် (၂)
- ၁၃။ သင်၏ ဘဝသစ်နှင့် ထူးခြားအာရုံ (၁)
- ၁၄။ သင်၏ ဘဝသစ်နှင့် ထူးခြားအာရုံ (၂)
- ၁၅။ မမောမပန်း ပျော်ရွှင်စွာ
- ၁၆။ မိမိကိုယ်မိမိ စေ့ဆော်ပါ
- ၁၇။ မေ့ကွက်ကို ရှာနေသလား

- ၁၈။ ဓနစ်ကျွတ္တ သုံးစွဲရာ
- ၁၉။ စိတ်ကို ထိန်းကြမည်
- ၂၀။ ပညာလို အိုသည်မရှိ
- ၂၁။ ငါသည် လူညံ့လူဖျင်း မဟုတ်
- ၂၂။ ကိုယ်တွင်းအန္တရာယ်
- ၂၃။ ကိုယ်ရည်ကိုယ်သွေး
- ၂၄။ အောင်ရာအောင်ကြောင်း
- ၂၅။ စာမေးပွဲအောင်ဖို့
- ၂၆။ သဗ္ဗာလီပေါ်
- ၂၇။ ဂျပန်ရွှေ ဖြစ်ဟော ဆရာမ ကျိုတိုက်ဆေး

